

မွေခန္ဓာ (၈၈) ဖြစ်ပို့ကြီး (အလု-ဂရီအတ်)

ဥက္ကလာတ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၈)၊ သုတ်ဒေသနာ (၂၆)ပါး၊

ဦးရွှေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရာဏာရှင် အကြောင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁

၀။	هُنَّ أَنَاكَ حَدِيثُ الْغَاشِيَةِ
၁။	အလုံးစုံလွမ်းခြံးရမည့်အကြောင်း ဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်စေပြီလောာ။၁၁၁၁
၂။	وُجُوهٌ يَوْمَئِذٍ خَائِشَةٌ
	ထိန္ဒာကာလွှာ ကျိုးခဲ့ရမည့် မျက်နှာများမှာ-
၃။	عَالِمَةٌ نَّاصِبَةٌ
	အကျင့်အကြံကြီးဖြင့် ခြေကုန်လက်ပန်းကျနေရလွှား။
၄။	تَضْلِيَ نَارًا حَامِيَةً
	အပူဟပ်နေသော မီး၌ လောင်ကျမ်းစေလွှား။
၅။	شَسَقَى مِنْ عَيْنِ آنِيَةٍ
	(ထိအူဖြင့်) စီစဉ်ထားသော စိမ့်စမ်းမှ တိုက်ကျွေးလွှား။
၆။	لَيْسَ لَهُمْ طَعَامٌ إِلَّا مِنْ ضَرِيعٍ
	ခုံးခါးပင်များမှအပ သူတို့အတွက် ကျွေးမွှေးရာ မရှိချော်။
၇။	لَا يُسْمِنُ وَلَا يُغْنِي مِنْ جُوعٍ
	ရင်းသည် အဟာရ မဖြစ်၊ ငတ်မွတ်ဆာလောင်မှုအတွက်လည်း မပြည့်စုံနိုင်ချော်။
၈။	وُجُوهٌ يَوْمَئِذٍ نَّاعِمَةٌ
	ထိန္ဒာကာလတွင် ဂုဏ်ပေးခံရမည့် မျက်နှာများမှာ-
၉။	لِسَعْيِهَا رَاضِيَةٌ
	သူတို့၏ လုံးပန်းခွဲများအတွက် ကျေနပ်နှစ်သက်လွှာ်-
၁၀။	فِي جَهَنَّمَ عَالِيَةٌ
	အတွင်းထိပ်ဖြစ်သော သုခား အတွင်း-

(၁၁၁၁) အလုံးစုံလွမ်းခြံးရမည် ဆိုသည်မှာ အုကြန်းကြားမှုကြီးကို ဆိုလိုပေသည်။ ဤသုတ်တော်၏ အစွဲလာမ်၏ အတိုက်အခံ ခေါင်းဆောင်ကို များ၏ ဘဝသက်တွင် ကျစွဲခံခဲ့သော ဖြစ်ပေသည်။

٢٠١	لَا تَسْمَعُ فِيهَا لَاغِيَةً تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢٠٢	فِيهَا عَيْنُ جَارِيَةً تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢٠٣	فِيهَا سُرُّ مَرْفُوعَةً تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢٠٤	وَأَكْوَابُ مَوْضُوعَةٌ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢٠٥	وَنَمَارِقُ مَصْفُوفَةٌ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢٠٦	وَزَرَائِيْيِ مَبْنُوَةٌ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢٠٧	أَفَلَا يَنْظُرُونَ إِلَى الْإِلَلِ كَيْفَ خَلَقُتْ يَوْمَ الْحِجْرَةِ الْمُرْكَبَةِ
٢٠٨	وَإِلَى السَّمَاءِ كَيْفَ رُفِعَتْ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢٠٩	وَإِلَى الْجِبَالِ كَيْفَ نُصِبَتْ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢١٠	وَإِلَى الْأَرْضِ كَيْفَ سُطِحَتْ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢١١	فَذَكِّرْ إِنَّمَا أَنْتَ مُذَكِّرٌ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢١٢	لَسْتَ عَلَيْهِم بِمُصَنِّطِ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢١٣	إِلَّا مَنْ تَوَلَّ وَكَفَرَ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢١٤	فَيُعَذِّبُهُ اللَّهُ الْعَدَابُ الْأَكْبَرُ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ
٢١٥	إِنَّ إِلَيْنَا إِيَّاهُمْ تَّهْنِيْدُ مُحْمَّدٍ بِلِلَّهِ وَبِرَبِّ الْعَالَمِينَ

ကောင်ပင် သူတို့၏ အပြန်ခိုးသည် ရုတ်ထို့သာ ဖြစ်၏။

၅။

ثُمَّ إِنَّ عَلَيْنَا حِسَابَهُمْ ﴿١٠﴾

တဖန် သူတို့၏ အချုပ်စရင်းသည် ရုတ်ထို့သာ ဖြစ်၏။